


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန
ဗဟိုစာရင်းအင်းအဖွဲ့



Inflation



၂၀၁၈ ခုနှစ် ဇူလိုင်လအတွင်း
မြန်မာနိုင်ငံ၏ စားသုံးသူဈေးနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း
အခြေအနေ

၂၀၁၈ ခုနှစ် ဩဂုတ်လ

အကြောင်းအရာ။ ၂၀၁၈ ခုနှစ် ဇူလိုင်လအတွက် တစ်နိုင်ငံလုံး၏ ငွေကြေးဖောင်းပွမှုနှုန်း အခြေအနေတင်ပြခြင်း

၁။ စားသုံးသူဈေးဆနှုန်း၏ လအလိုက်ပြောင်းလဲမှုအခြေအနေမှာ ၂၀၁၂ ခုနှစ် အခြေခံနှစ် ဖြင့် တွက်ချက်ထားသော ၂၀၁၈ ခုနှစ် ဇူလိုင်လအတွက် တစ်နိုင်ငံလုံး၏ အစားအစာအုပ်စုအတွက် စားသုံးသူဈေးဆနှုန်းမှာ ၁၅၅.၅၄ ဖြစ်ပြီး၊ အစားအစာမဟုတ်သောအုပ်စုအတွက် စားသုံးသူဈေးဆနှုန်းမှာ ၁၂၅.၁၂ ရှိပါသည်။ ၂၀၁၈ ခုနှစ် ဇူလိုင်လ၏ အုပ်စုအားလုံးအတွက် စားသုံးသူဈေးဆနှုန်းမှာ ၁၄၂.၉၁ ဖြစ်ပြီး ယခင်လ၏ အခြေအနေ ၁၄၁.၁၃ နှင့် နှိုင်းယှဉ်ပါက ၁.၂၆% မြင့်တက်လာပါသည်။ Core Inflation တွက်ချက်ရန်လိုအပ်သည့် အစားအစာအုပ်စုနှင့် လောင်စာဆီ ဈေးနှုန်းများ မပါဝင်ဘဲ တွက်ချက်ထားသော ၂၀၁၈ ခုနှစ် ဇူလိုင်လ၏ စားသုံးသူဈေးဆနှုန်း(Core CPI) မှာ ၁၂၀.၅၂ ဖြစ်ရာ ယခင်လ၏ Core CPI ဖြစ်သည့် ၁၂၀.၁၈ နှင့် နှိုင်းယှဉ်ပါက ၀.၂၈% မြင့်တက်လာပါသည်။

၂။ စားသုံးသူဈေးဆနှုန်း၏ နှစ်အလိုက်ပြောင်းလဲမှုအခြေအနေကိုလေ့လာပါက ၂၀၁၈ ခုနှစ် ဇူလိုင်လ၏ စားသုံးသူဈေးဆနှုန်းမှာ ၁၄၂.၉၁ ဖြစ်သဖြင့် ယခင်နှစ် အလားတူလ၏ အခြေအနေ ၁၃၂.၈၆ နှင့် နှိုင်းယှဉ်ပါက ၇.၅၆ % မြင့်တက်လာပါသည်။ အလားတူ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၏ Core CPI မှာ ၁၂၀.၅၂ ဖြစ်ရာ ယခင်နှစ် အလားတူလ၏ Core CPI အခြေအနေ ၁၁၅.၂၇ နှင့် နှိုင်းယှဉ်ပါက ၅.၁၄ % မြင့်တက်ခဲ့ပါသည်။



၃။ ၂၀၁၈ ခုနှစ် ဇူလိုင်လတွင် အစားအစာအုပ်စု(Food) ၏ ဈေးဆနှုန်းမှာ ၁၅၅.၅၄ ဖြစ်သဖြင့် ယခင်လနှင့်နှိုင်းယှဉ်ပါက ၁.၆၉% မြင့်တက်လာပါသည်။ အခြေခံစားသောက်ကုန်များ ဖြစ်သည့် ဆန်(ဧည့်မထ)၊ ဆန်(ငစိန်)နှင့် ဆန်(ငကျွဲ) ဈေးနှုန်းများမှာ ဆက်လက် မြင့်တက်လာပါသည်။ အလားတူ မြေပဲဆီ၊ နှမ်းဆီ၊ ဟင်းရွက်ဆီ၊ အသား၊ ငါးအုပ်စုရှိ ကုန်ပစ္စည်းဈေးနှုန်းများ၊ ငါးခြောက်ဈေးနှုန်းများ၊ ငရုတ်သီးခြောက်(အပူ)၊ အသီးအနှံနှင့် ခရမ်းချဉ်သီးအပါအဝင် ဟင်းသီးဟင်းရွက်ဈေးနှုန်းများလည်း မြင့်တက်လာကြောင်း တွေ့ရှိရပါသည်။

၄။ ၂၀၁၈ ခုနှစ် ဇူလိုင်လတွင် အစားအစာမဟုတ်သောအုပ်စု (Non Food) ၏ ဈေးဆနှုန်းမှာ ၁၂၅.၁၂ ဖြစ်သဖြင့် ယခင်လနှင့် နှိုင်းယှဉ်ပါက ၀.၅၀% မြင့်တက်နေသည်ကိုတွေ့ရှိရပါသည်။ ယင်းအုပ်စုအတွင်းရှိ ကွမ်းသီး၊ ကွမ်းရွက်၊ ဆေးရွက်ကြီးနှင့် ဆေးပေါ့လိပ်ဈေးနှုန်းများ သိသိသာသာမြင့်တက်လာပါသည်။ အလားတူ ရွှေထည်ပစ္စည်းများ၊ အမျိုးသမီး/ အမျိုးသားဝတ်လုံချည်များ၊ ရုပ်အင်္ကျီ၊ တီရှပ်၊ စပို့ရှပ်၊ မိုးကာအင်္ကျီ၊ စက်ချုပ်ခ(အမျိုးသမီး)၊ ဖိနပ်(သားရေ)၊





ရာဘာဖိနပ်၊ အိမ်ဆောက်ပစ္စည်းနှင့် အိမ်အသုံးအဆောင်စသည့် ကုန်ပစ္စည်းဈေးနှုန်းများမှာ ယခင်လကထက် မြင့်တက်လာကြောင်း တွေ့ရှိရပါသည်။ ထို့အပြင် သယ်ယူပို့ဆောင်ရေးအုပ်စုတွင် ပါဝင်သော ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ဘတ်စ်ကားခ(မြို့တွင်း)၊ အငှားယာဉ်ခ(မြို့တွင်း)၊ မော်တော်ကားဈေးနှုန်းများ၊ မော်တော်ဆိုင်ကယ်ဈေးနှုန်းများနှင့် မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းစရိတ်များ မြင့်တက်လျက် ရှိပါသည်။

၅။ ယခုလအတွင်း မြန်မာကျပ်ငွေနှင့် အမေရိကန်ဒေါ်လာလဲလှယ်နှုန်းများ သိသိသာသာ မြင့်တက်လာခြင်းကြောင့် သွင်းကုန်ပစ္စည်းဈေးနှုန်းများ မြင့်တက်လာပါသည်။ ထို့အပြင် ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ဈေးနှုန်းများ မြင့်တက်လာပြီး၊ သယ်ယူပို့ဆောင်စရိတ်ကြီးမားလာကာ အထွေထွေကုန်ပစ္စည်းဈေးနှုန်းများ မြင့်တက်လာသည်ကို တွေ့ရှိရပါသည်။

၆။ ၂၀၁၈ ခုနှစ် ဇူလိုင်လအထိ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း (Annual Rate of Inflation) မှာ ၅.၀၂% ဖြစ်ပြီး၊ အစားအစာအုပ်စုနှင့် လောင်စာဆီဈေးနှုန်းများ မပါဝင်ဘဲ တွက်ချက်ထားသော ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း (Core Inflation) မှာ ၄.၅၀% ရှိပါသည်။ နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်း (Year on Year Inflation) မှာ ၇.၅၆ % ဖြစ်ပြီး နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်း (Core Inflation) မှာ ၅.၁၄% ရှိပါကြောင်း အစီရင်ခံတင်ပြအပ်ပါသည်။


(ဒေါက်တာဝါဝါမောင်)
ညွှန်ကြားရေးမှူးချုပ် 

တစ်နိုင်ငံလုံး၏ စားသုံးသူဈေးနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း ပုံပြကားချပ်



တစ်နိုင်ငံလုံး၏ စားသုံးသူဈေးဆနှုန်းနှင့်ငွေကြေးဖောင်းပွမှုနှုန်းအခြေအနေတင်ပြချက်

(၂၀၁၈ ခုနှစ် ဇူလိုင်လ)

အကြောင်းအရာ

စာမျက်နှာ

အပိုင်း(က)

၂၀၁၈ ခုနှစ် ဇွန်လ နှင့် ၂၀၁၈ ခုနှစ် ဇူလိုင်လ စားသုံးသူဈေးဆနှုန်းနှိုင်းယှဉ်ချက်

စုစုပေါင်းစားသုံးသူဈေးဆနှုန်း (အခြေခံနှစ် ၊ ၂၀၁၂ ခုနှစ် = ၁၀၀)

၁

အုပ်စုအလိုက်အသေးစိတ်စိစစ်ခြင်း

၁

အပိုင်း(ခ)

၂၀၁၇ ခုနှစ် ဇူလိုင်လ နှင့် ၂၀၁၈ ခုနှစ် ဇူလိုင်လ စားသုံးသူဈေးဆနှုန်းနှိုင်းယှဉ်ချက်

စုစုပေါင်းစားသုံးသူဈေးဆနှုန်း (အခြေခံနှစ် ၊ ၂၀၁၂ ခုနှစ် = ၁၀၀)

၅

အုပ်စုအလိုက်အသေးစိတ်စိစစ်ခြင်း

၅

ဈေးနှုန်းပြောင်းလဲမှုများကိုခြုံငုံသုံးသပ်တင်ပြခြင်း

၈

အပိုင်း(ဂ)

စားသုံးသူဈေးဆနှုန်းနှင့်ငွေကြေးဖောင်းပွမှုအခြေအနေတင်ပြခြင်း

၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူဈေးဆနှုန်းအခြေအနေတင်ပြခြင်း

၁၂

၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် ငွေကြေးဖောင်းပွမှုအခြေအနေတင်ပြခြင်း

၁၂

တစ်နိုင်ငံလုံး၏အုပ်စုအလိုက်စားသုံးသူဈေးဆနှုန်းနှင့်ငွေကြေးဖောင်းပွမှုနှုန်း

၁၄

(အခြေခံနှစ် ၊ ၂၀၁၂ ခုနှစ် = ၁၀၀)၊ ဇယား(၁)

တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် မြို့ကြီး(၃)မြို့၏ စားသုံးသူဈေးဆနှုန်းနှင့်

၁၅

ငွေကြေးဖောင်းပွမှုနှုန်း (အခြေခံနှစ် ၊ ၂၀၁၂ ခုနှစ် = ၁၀၀)၊ ဇယား(၂)

အဓိကကျသောကုန်ပစ္စည်းများ၏လက်လီဈေးနှုန်းပြောင်းလဲမှုများ

၁၆

(အခြေခံနှစ် ၊ ၂၀၁၂ ခုနှစ် = ၁၀၀)၊ ဇယား(၃)

တစ်နိုင်ငံလုံး၏စားသုံးသူဈေးဆနှုန်းပုံပြကားချပ်

၁၇

(အခြေခံနှစ် ၊ ၂၀၁၂ ခုနှစ် = ၁၀၀)၊ ဇယား(၄)

တစ်နိုင်ငံလုံး၏ငွေကြေးဖောင်းပွမှုနှုန်းပုံပြကားချပ်

၁၈

(အခြေခံနှစ် ၊ ၂၀၁၂ ခုနှစ် = ၁၀၀)၊ ဇယား(၅)

တစ်နိုင်ငံလုံး၏စားသုံးသူဈေးဆနှုန်းနှင့်ငွေကြေးဖောင်းပွမှုနှုန်းစိစစ်ချက်

အပိုင်း(က)

၂၀၁၈ ခုနှစ် ဇွန်လ နှင့် ၂၀၁၈ ခုနှစ် ဇူလိုင်လ စားသုံးသူဈေးဆနှုန်း နှိုင်းယှဉ်ချက်

စုစုပေါင်းစားသုံးသူဈေးဆနှုန်း (အခြေခံနှစ် ၊ ၂၀၁၂ ခုနှစ် = ၁၀၀)

၁။ ၂၀၁၈ ခုနှစ် ဇူလိုင်လအတွက် စားသုံးသူဈေးဆနှုန်းမှာ ၁၄၂.၉၁ ဖြစ်ရာ ယခင်လ အခြေအနေ ၁၄၁.၁၃ နှင့် နှိုင်းယှဉ်ပါက ၁.၂၆% မြင့်တက်လာပါသည်။ အစားအစာအုပ်စု၊ ဆေးလိပ်နှင့် အဖျော်ယမကာအုပ်စု၊ အိမ်အသုံးအဆောင်ပစ္စည်းနှင့် ပြုပြင်ထိန်းသိမ်းစရိတ်အုပ်စု၊ သယ်ယူပို့ဆောင်ရေးအုပ်စုနှင့် အထွေထွေကုန်ပစ္စည်းအုပ်စုတို့မှာ သိသိသာသာမြင့်တက်လာခဲ့သော်လည်း၊ အဝတ်အထည်အုပ်စု၊ အိမ်လခနှင့် အိမ်ပြင်ခအုပ်စု၊ ကျန်းမာရေးအုပ်စု၊ အပန်းဖြေခြင်းနှင့် ယဉ်ကျေးမှုအုပ်စု၊ ပညာရေးအုပ်စုနှင့် ပြင်ပအစားအသောက်အုပ်စုတို့မှာ အနည်းငယ်သာ မြင့်တက်လာပါသည်။ ဆက်သွယ်ရေးအုပ်စုမှာမူ ပြောင်းလဲခြင်းမရှိဘဲ တည်ငြိမ်လျက်ရှိပါသည်။

၂။ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၁၈ ခုနှစ် ဇူလိုင်လအထိ တစ်နှစ်အတွင်း ပျမ်းမျှ ၅.၀၂% ဖြစ်ပေါ်ခဲ့ရာ လွန်ခဲ့သော ယခင်လ အခြေအနေ ၄.၅၈% နှင့် နှိုင်းယှဉ်ပါက ၀.၄၄% ဆက်လက် မြင့်တက်လာသည်ကို တွေ့ရှိရပါသည်။

အုပ်စုအလိုက်အသေးစိတ်စိစစ်ခြင်း

၃။ ၂၀၁၈ ခုနှစ် ဇူလိုင်လအတွင်း ဖြစ်ပေါ်ခဲ့သော တစ်နိုင်ငံလုံးအတွက် စားသုံးသူဈေးဆနှုန်းများကို ဇယား(၁)ဖြင့် အုပ်စုအလိုက်ဖော်ပြထားပြီး အောက်ပါအတိုင်း သုံးသပ်တင်ပြအပ်ပါသည်။

(က) အစားအစာအုပ်စု၏ဈေးဆနှုန်းမှာ ၂၀၁၈ ခုနှစ် ဇူလိုင်လ၌ ၁၅၅.၅၄ ရှိ၍ ယခင်လနှင့်နှိုင်းယှဉ်ပါက ၁.၆၉% မြင့်တက်လာပါသည်။ ယခုလတွင် စားအုန်းဆီ ၀.၄၈% နှင့် ငါးမြစ်ချင်း ၀.၁၉%၊ ကျဆင်းလာသော်လည်း၊ ဆန် ၂.၅၆%၊ မြေပဲဆီ ၁.၀၉%၊ နှမ်းဆီ ၀.၁၈%၊ ဝက်သား ၀.၄၈%၊ အမဲသား ၀.၃၅%၊ ဘဲဥ ၀.၉၈%၊ ကြက်ဥ ၂.၉၂%၊ ငါးနု ၅.၈၃%၊ ငါးရံ ၂.၀၅%၊ ငါးရံခြောက် ၀.၃၈%၊ ပုစွန်ခြောက် ၁.၁၇% နှင့် ခရမ်းချဉ်သီး ၃၃.၈၉% ဖြင့် ဈေးနှုန်းများ အသီးသီး မြင့်တက်လာကြောင်း တွေ့ရှိရပါသည်။ မီးဖိုချောင်သုံးပစ္စည်းများတွင်

ကုလားပဲခြမ်း ၂.၄၆%၊ ကြက်သွန်ဖြူ ၅.၄၂%၊ ကြက်သွန်နီ ၄.၉၃% ဖြင့် သိသိသာသာ ကျဆင်းလာပါသည်။ ထို့အပြင် သစ်သီးများဖြစ်သော ငှက်ပျောသီး၊ သံပရာသီးနှင့် နာနတ်သီး ဈေးနှုန်းများလည်း သိသိသာသာ ကျဆင်းလာကြောင်း တွေ့ရှိရပါသည်။ သို့သော် ဟင်းသီးဟင်းရွက်များဖြစ်သော အာလူး၊ ဘူးသီး၊ ခရမ်းသီး၊ ခရမ်းချဉ်သီးနှင့် ဂေါ်ဖီထုပ် စသည့်ဈေးနှုန်းများ မြင့်တက်လာရာ ခရမ်းချဉ်သီးဈေးနှုန်းမှာ ထူးထူးခြားခြား မြင့်တက်လာပါသည်။ အလားတူ ကုန်ခြောက်ဖြစ်သော ငရုတ်သီးခြောက်(အပူ)နှင့် ငရုတ်သီးခြောက်(အရှည်) စသည့် ကုန်ပစ္စည်းဈေးနှုန်းများလည်း မြင့်တက်နေကြောင်း တွေ့ရှိရပါသည်။

- (ခ) ဆေးလိပ်နှင့်အပျော်ယမကာအုပ်စု၏ဈေးဆနှုန်းမှာ ၂၀၁၈ ခုနှစ် ဇူလိုင်လ၌ ၁၄၃.၃၄ ရှိ၍ ယခင်လနှင့်နှိုင်းယှဉ်ပါက ၃.၃၇ % မြင့်တက်လာပါသည်။ ဤအုပ်စုအတွင်း၌ ပါဝင်သော ကုန်ပစ္စည်းများအနက် ကွမ်းရွက်၊ ကွမ်းယာ၊ ကွမ်းသီး (အခြမ်း)၊ ဆေးရွက်ကြီးနှင့် ဆေးပေါ့လိပ်ဈေးနှုန်းများ သိသိသာသာ မြင့်တက်လာခဲ့၍ ဖြစ်ပါသည်။
- (ဂ) အဝတ်အထည်အုပ်စု၏ဈေးဆနှုန်းမှာ ၂၀၁၈ ခုနှစ် ဇူလိုင်လ၌ ၁၂၀.၂၄ ရှိ၍ ယခင်လနှင့်နှိုင်းယှဉ်ပါက ရာခိုင်နှုန်းအနည်းငယ်သာ မြင့်တက်လာကြောင်း တွေ့ရှိရပါသည်။ ဤအုပ်စုတွင် ပါဝင်သော အမျိုးသားဝတ်လုံချည်၊ စပို့ရှပ်၊ ဘောင်းဘီရှည်နှင့် မိုးကာအင်္ကျီဈေးနှုန်းများ အနည်းငယ် ဆက်လက် မြင့်တက်လာကြောင်း တွေ့ရပါသည်။
- (ဃ) အိမ်လခနှင့်အိမ်ပြင်ခအုပ်စု၏ဈေးဆနှုန်းမှာ ၂၀၁၈ ခုနှစ် ဇူလိုင်လ၌ ၁၄၇.၁၉ ရှိ၍ ယခင်လနှင့်နှိုင်းယှဉ်ပါက ၀.၁၅% သာမြင့်တက်လာပါသည်။ ဤအုပ်စုတွင် ပါဝင်သော ဝါး၊ သစ်မာ၊ အုတ်၊ ထင်းနှင့် မီးသွေးဈေးနှုန်းများမှာ ယခင်လကထက် အနည်းငယ် မြင့်တက်လာသည်ကို တွေ့ရှိရပါသည်။ မိုးများအဆက်မပြတ် ရွာသွန်းသောကြောင့် အိမ်များအပျက်အစီးများလာ၍ အိမ်ပြုပြင်မှုများပြုလုပ်လာကြသဖြင့် သစ်၊ဝါးဈေးနှုန်းများမြင့်တက်လာပါသည်။ အလားတူ မိုးရာသီဖြစ်

၍ အုတ်ဖုတ်လုပ်ငန်းများ ရပ်နားထားသောကြောင့် အုတ်ဈေးနှုန်းများ မြင့်တက်လာပါသည်။

- (င) အိမ်အသုံးအဆောင်ပစ္စည်းနှင့် ပြုပြင်ထိန်းသိမ်းစရိတ်အုပ်စု၏ ဈေးဆနှုန်း မှာ ၂၀၁၈ ခုနှစ် ဇူလိုင်လ၌ ၁၁၈.၇၇ ရှိ၍ ယခင်လနှင့်နှိုင်းယှဉ်ပါက ၀.၅၈% မြင့်တက်ခဲ့ပါသည်။ ဤအုပ်စုတွင်ပါဝင်သော ဗီရို၊ သင်ဖြူးဖျာ၊ ခြင်ထောင်၊ စောင်နှင့် အိမ်အသုံးအဆောင်ပစ္စည်းများဖြစ်သော မီးအားမြင့်စက်၊ မီးချောင်းများ၊ အဝတ်လျှော်ဆပ်ပြာ၊ ဖယောင်းတိုင်နှင့် အိမ်အကူအလုပ်သမားခ ဈေးနှုန်းများ မြင့်တက်လာခဲ့၍ ဖြစ်ပါသည်။
- (စ) ကျန်းမာရေးအုပ်စု၏ဈေးဆနှုန်းမှာ ၂၀၁၈ ခုနှစ် ဇူလိုင်လ၌ ၁၄၀.၂၅ ရှိ၍ ယခင်လနှင့်နှိုင်းယှဉ်ပါက ၀.၃၃% မြင့်တက်လာသည်ကိုတွေ့ရှိရပါသည်။ မိုးရာသီ ဖြစ်၍ ဖျားနာသူများသောကြောင့် ဆေးဈေးနှုန်းများနှင့် ဆေးကုသခဈေးနှုန်းများ မြင့်တက်ခဲ့၍ဖြစ်ပါသည်။
- (ဆ) သယ်ယူပို့ဆောင်ရေးအုပ်စု၏ဈေးဆနှုန်းမှာ ၂၀၁၈ ခုနှစ် ဇူလိုင်လ၌ ၁၀၉.၇၁ ရှိ၍ ယခင်လနှင့်နှိုင်းယှဉ်ပါက ၁၀၈.၆၃ ဖြစ်သောကြောင့် ၁.၀၀% ဖြင့် သိသိသာသာ မြင့်တက်လျက်ရှိပါသည်။ ယင်းအုပ်စုဈေးဆနှုန်းတွင် ပါဝင်သော ဓာတ်ဆီ တစ်ဂါလံလျှင် ၄၁၉၆.၆၁ ကျပ် မှ ၄၂၁၄.၄၁ ကျပ်သို့ လည်းကောင်း၊ ဒီဇယ်ဆီ တစ်ဂါလံလျှင် ၄၂၄၄.၀၅ ကျပ် မှ ၄၃၃၃.၅၇ ကျပ် သို့ လည်းကောင်း ဈေးနှုန်းများ အသီးသီး မြင့်တက်လာသောကြောင့် ဖြစ်ပါသည်။ အလားတူ မော်တော်ကား၊ မော်တော်ဆိုင်ကယ်၊ ကားခ(မြို့တွင်း)၊ အငှားယာဉ်ခ(မြို့တွင်း) ဈေးနှုန်းများ လည်း မြင့်တက်လာခဲ့ပါသည်။
- (ဇ) ဆက်သွယ်ရေးအုပ်စု၏ဈေးဆနှုန်းမှာ ၂၀၁၈ ခုနှစ် ဇူလိုင်လ၌ ၁၀၂.၄၃ ရှိ၍ ယခင်လနှင့်နှိုင်းယှဉ်ပါက ပြောင်းလဲမှုမရှိဘဲ တည်ငြိမ်နေသည်ကို တွေ့ရှိရပါသည်။
- (ဈ) အပန်းဖြေခြင်းနှင့်ယဉ်ကျေးမှုအုပ်စု၏ဈေးဆနှုန်းမှာ ၂၀၁၈ ခုနှစ် ဇူလိုင်လ၌ ၁၀၇.၆၇ ရှိ၍ ယခင်လနှင့်နှိုင်းယှဉ်ပါက ၀.၁၈% မြင့်တက်လာခဲ့ပါသည်။

ဤအုပ်စုတွင်ပါဝင်သော စီဒီတိတ်ခွေ ငှားရမ်းခ၊ ဗလာစာအုပ်နှင့် ဂျာနယ်
ဈေးနှုန်းများမှာ ယခင်လနှင့်နှိုင်းယှဉ်ပါက မြင့်တက်နေကြောင်း တွေ့ရှိရပါသည်။

- (ည) ပညာရေးအုပ်စု၏ဈေးဆနှုန်းမှာ ၂၀၁၈ ခုနှစ် ဇူလိုင်လ၌ ၁၃၀.၈၃ ရှိ၍
ယခင်လနှင့်နှိုင်းယှဉ်ပါက ၀.၁၂%သာ မြင့်တက်လျက်ရှိပါသည်။ ကျောင်းဖွင့်ချိန်
ဖြစ်သောကြောင့် ကျူရှင်လခဈေးနှုန်းများ မြင့်တက်လာခဲ့၍ ဖြစ်ပါသည်။
- (ဋ) ပြင်ပအစားအသောက်အုပ်စု၏ဈေးဆနှုန်းမှာ ၂၀၁၈ ခုနှစ် ဇူလိုင်လ၌ ၁၂၁.၉၆ ရှိ၍
ယခင်လနှင့်နှိုင်းယှဉ်ပါက ရာခိုင်နှုန်း အနည်းငယ်သာ မြင့်တက်ခဲ့ပါသည်။
ဤအုပ်စုအတွင်းပါဝင်သော ပြင်ပအစားအသောက်ဈေးနှုန်းများ အနည်းငယ်
မြင့်တက်ခဲ့၍ ဖြစ်ပါသည်။
- (ဌ) အထွေထွေကုန်ပစ္စည်းအုပ်စု၏ဈေးဆနှုန်းမှာ ၂၀၁၈ ခုနှစ် ဇူလိုင်လ၌ ၁၂၇.၄၉ ရှိ၍
ယခင်လနှင့်နှိုင်းယှဉ်ပါက ၁၂၆.၉၂ ဖြစ်သဖြင့် ၀.၄၅% မြင့်တက်လာခဲ့ပါသည်။
ဤအုပ်စုတွင် ပါဝင်သော ဆံပင်ညှပ်ခ(အမျိုးသား/အမျိုးသမီး)၊ သွားတိုက်ဆေး၊
သွားတိုက်တံ၊ မိတ်ကပ်၊ ရွှေ၊ လက်ဝတ်ရတနာနှင့် ထီးဈေးနှုန်းများ
မြင့်တက်လာသောကြောင့် ဖြစ်ပါသည်။
- (ဍ) အစားအစာမဟုတ်သောအုပ်စု၏ဈေးဆနှုန်းမှာ ၂၀၁၈ ခုနှစ် ဇူလိုင်လ၌ ၁၂၅.၁၂
ရှိ၍ ယခင်လနှင့်နှိုင်းယှဉ်ပါက ၀.၅၀% မြင့်တက်လာသည်ကို တွေ့ရှိရပါသည်။

အပိုင်း(ခ)

၂၀၁၇ ခုနှစ် ဧည့်သည်နှင့် ၂၀၁၈ ခုနှစ် ဧည့်သည် စားသုံးသူဈေးဆန်း နှိုင်းယှဉ်ချက်

စုစုပေါင်းစားသုံးသူဈေးဆန်း (အခြေခံနှစ် ၂၀၁၂ ခုနှစ် = ၁၀၀)

၁။ ၂၀၁၈ ခုနှစ် ဧည့်သည်အတွက် စားသုံးသူဈေးဆန်းမှာ ၁၄၂.၉၁ ဖြစ်ရာ ယခင်နှစ် အလားတူလ၏ စားသုံးသူဈေးဆန်း ၁၃၂.၈၆ နှင့် နှိုင်းယှဉ်ပါက ၇.၅၆% မြင့်တက်လာပါသည်။ အုပ်စုအားလုံးတွင် ပါဝင်သောကုန်ပစ္စည်းဈေးနှုန်းများမှာ ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက သိသိသာသာ မြင့်တက်လာခဲ့၍ ဖြစ်ပါသည်။

၂။ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၁၈ ခုနှစ် ဧည့်သည်အထိ တစ်နှစ်အတွင်း ပျမ်းမျှ ၅.၀၂% ဖြစ်ပေါ်ခဲ့ရာ ယခင်နှစ် အလားတူလ၏ ငွေကြေးဖောင်းပွမှုနှုန်း ၅.၄၃% နှင့် နှိုင်းယှဉ်ပါက ၀.၄၁% လျော့နည်း နေသည်ကို တွေ့ရှိရပါသည်။

အုပ်စုအလိုက်အသေးစိတ်စိစစ်ခြင်း

၃။ ၂၀၁၈ ခုနှစ် ဧည့်သည်အတွင်း ဖြစ်ပေါ်ခဲ့သော တစ်နိုင်ငံလုံးအတွက် စားသုံးသူဈေးဆန်းများကို ဇယား(၁)ဖြင့် အုပ်စုအလိုက်ဖော်ပြထားပြီး အောက်ပါအတိုင်း သုံးသပ်တင်ပြအပ်ပါသည်။

(က) အစားအစာအုပ်စု၏ဈေးဆန်းမှာ ၂၀၁၈ ခုနှစ် ဧည့်သည် ၁၅၅.၅၄ ရှိ၍ ၂၀၁၇ ခုနှစ် ဧည့်သည်နှင့်နှိုင်းယှဉ်ပါက ၇.၅၉% မြင့်တက်နေပါသည်။ ဆန်(ဧည့်မထ) ဈေးနှုန်းမှာ ယခင်နှစ် အလားတူကာလကထက် ၉.၃၄% မြင့်တက်လာပါသည်။ အလားတူ မြေပဲဆီ ၇.၄၈%၊ နှမ်းဆီ ၄.၆၀%၊ ဝက်သား ၆.၈၆%၊ အမဲသား ၃.၃၂%၊ ငါးရူ ၁၁.၆၃%၊ ငါးရဲ့ ၆.၉၄%၊ ပုစွန် ခြောက် ၁၀.၄၂%၊ ငါးရဲ့ခြောက် ၇.၉၇% နှင့် ရေကျိုငါးပိ ၄.၆၆% ဖြင့် ဈေးနှုန်းများအသီးသီး မြင့်တက်လာကြောင်း တွေ့ရှိရပါသည်။ အလားတူ ခရမ်းချဉ်သီး ဈေးနှုန်းမှာလည်း ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၅၅.၈၁% ဖြင့် သိသိသာသာ မြင့်တက်လျက် ရှိပါသည်။ သို့သော် စားအုန်းဆီ ၄.၆၁% ၊ ကြက်သား ၃.၃၆%နှင့် ငါးမြစ်ချင်း ၀.၄၈% ဖြင့် ဈေးနှုန်းများ အသီးသီးကျဆင်းလာခဲ့ကြောင်း တွေ့ရှိရပါသည်။ မီးဖိုချောင်သုံး ပစ္စည်းများတွင် ကြက်သွန်ဖြူ ၅၀.၅၉%၊ ကုလားပဲခြမ်း ၂၅.၀၈%၊ အာလူး

၄.၅၇%၊ ကြက်သွန်နီ ၃၆.၈၁% ဖြင့် သိသာထင်ရှားစွာ ကျဆင်းလာကြောင်း တွေ့ရှိရပါသည်။

- (ခ) ဆေးလိပ်နှင့်အဖျော်ယမကာအုပ်စု၏ဈေးဆနှုန်းမှာ ၂၀၁၈ ခုနှစ် ဧပြီလ၌ ၁၄၃.၃၄ ရှိ၍ ၂၀၁၇ ခုနှစ် ဧပြီလနှင့်နှိုင်းယှဉ်ပါက ၁၁.၈၃% မြင့်တက်နေပါသည်။ ဤအုပ်စုတွင် ပါဝင်သော အရက်နှင့်ဘီယာ (ပြည်တွင်း/ ပြည်ပ)၊ ဆေးပေါ့လိပ်၊ စီးကရက်(ပြည်တွင်း/ပြည်ပ)၊ ကွမ်းသီးနှင့် ကွမ်းရွက် ဈေးနှုန်းများမှာ ယခင်နှစ်ကထက် သိသိသာသာ မြင့်တက်လာခဲ့၍ ဖြစ်ပါသည်။
- (ဂ) အဝတ်အထည်အုပ်စု၏ဈေးဆနှုန်းမှာ ၂၀၁၈ ခုနှစ် ဧပြီလ၌ ၁၂၀.၂၄ ရှိပြီး၊ ၂၀၁၇ ခုနှစ် ဧပြီလနှင့်နှိုင်းယှဉ်ပါက ၂.၇၄% မြင့်တက်လာကြောင်း တွေ့ရှိရပါသည်။ ဤအုပ်စုတွင် ပါဝင်သော အမျိုးသမီး/အမျိုးသား ဝတ်လုံချည်၊ ဂျာကင်၊ တီရှပ်၊ စပိုရှပ်၊ ဆွယ်တာ၊ သားရေဖိနပ်၊ မိုးကာနှင့် အမျိုးသမီးစက်ချုပ်ခဏ္ဍာန်များမှာ ယခင်နှစ်ကထက် မြင့်တက်ခဲ့ပါသည်။
- (ဃ) အိမ်လခနှင့်အိမ်ပြင်ခအုပ်စု၏ဈေးဆနှုန်းမှာ ၂၀၁၈ ခုနှစ် ဧပြီလ၌ ၁၄၇.၁၉ ရှိပြီး၊ ၂၀၁၇ ခုနှစ် ဧပြီလနှင့်နှိုင်းယှဉ်ပါက ၈.၁၆% မြင့်တက်လာပါသည်။ ဤအုပ်စုတွင် ပါဝင်သော အိမ်ငှားခ၊ အိမ်ဆောက်ပစ္စည်းများ၊ ထင်း၊ မီးသွေးဈေးနှုန်းများ၊ အိမ်ပြင်ခ၊ ဂက်(စ်) ဓာတ်ငွေ့၊ ရေနွက်နှင့် ရေဖိုဈေးနှုန်းများမှာ ယခင်နှစ်ကထက် မြင့်တက်လာသည်ကို တွေ့ရှိရပါသည်။
- (င) အိမ်အသုံးအဆောင်ပစ္စည်းနှင့်ပြုပြင်ထိန်းသိမ်းစရိတ်အုပ်စု၏ဈေးဆနှုန်းမှာ ၂၀၁၈ ခုနှစ် ဧပြီလ၌ ၁၁၈.၇၇ ရှိပြီး၊ ၂၀၁၇ ခုနှစ် ဧပြီလနှင့်နှိုင်းယှဉ်ပါက ၃.၈၁% မြင့်တက်ခဲ့ပါသည်။ ဤအုပ်စုတွင်ပါဝင်သော အိမ်အသုံးအဆောင် ပစ္စည်းများနှင့် အိမ်ပြုပြင် ထိန်းသိမ်းစရိတ်တို့မှာ ယခင်နှစ်ကထက်သိသိသာသာ မြင့်တက်နေသည်ကို တွေ့ရှိရပါသည်။
- (စ) ကျန်းမာရေးအုပ်စု၏ဈေးဆနှုန်းမှာ ၂၀၁၈ ခုနှစ် ဧပြီလ၌ ၁၄၀.၂၅ ရှိပြီး၊ ၂၀၁၇ ခုနှစ် ဧပြီလနှင့်နှိုင်းယှဉ်ပါက ၅.၁၈% မြင့်တက်လျက် ရှိပါသည်။ ရိုးရိုးဆေး

ကုသခ၊ အထူးဆေးကုသခ၊ အထွေထွေဆေးကုသခ၊ ဆေးရုံ၌ ဆေးကုသခ၊ အားဆေး၊ အကိုက်အခဲပျောက်ဆေးနှင့် တိုင်းရင်းဆေး ဈေးနှုန်းများ ယခင်နှစ် ကထက် မြင့်တက်နေကြောင်း တွေ့ရှိရပါသည်။

- (ဆ) သယ်ယူပို့ဆောင်ရေးအုပ်စု၏ဈေးဆနှုန်းမှာ ၂၀၁၈ ခုနှစ် ဇူလိုင်လ၌ ၁၀၉.၇၁ ရှိပြီး၊ ၂၀၁၇ ခုနှစ် ဇူလိုင်လနှင့်နှိုင်းယှဉ်ပါက ၁၁.၇၅% ဆက်လက် မြင့်တက်လာပါသည်။ ယင်းအုပ်စုဈေးဆနှုန်းတွင် ပါဝင်သော ဒီဇယ်ဆီ ဈေးနှုန်း မှာ တစ်ဂါလံလျှင် ၃၁၈၃.၀၉ ကျပ်ရှိရာမှ ယခုနှစ်တွင် ၄၃၃၃.၅၇ ကျပ်သို့ မြင့်တက်လာပါသည်။ အလားတူ ဓာတ်ဆီဈေးနှုန်းမှာလည်း တစ်ဂါလံလျှင် ၃၄၁၁.၆၃ ကျပ် ရှိရာ မှ ၄၂၅၄.၄၁ ကျပ်သို့ သိသိသာသာ မြင့်တက်လာခဲ့၍ ဖြစ်ပါသည်။ ထို့ပြင် မော်တော်ကား၊ မော်တော်ဆိုင်ကယ်၊ စက်ဘီး၊ ဘတ်(စ်) ကားခ(ခရီးဝေး) (ပြည်တွင်း)၊ အငှားယာဉ်ခ၊ ဆိုက်ကားခနှင့် မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းစရိတ် ဈေးနှုန်းများမှာ ယခင်နှစ်ကထက် မြင့်တက်လာခဲ့၍ ဖြစ်ပါသည်။
- (ဇ) ဆက်သွယ်ရေးအုပ်စု၏ဈေးဆနှုန်းမှာ ၂၀၁၈ ခုနှစ် ဇူလိုင်လ၌ ၁၀၂.၄၃ ရှိပြီး၊ ၂၀၁၇ ခုနှစ် ဇူလိုင်လနှင့်နှိုင်းယှဉ်ပါက ၀.၄၄% ကျဆင်းလာပါသည်။ ဤအုပ်စု တွင် ပါဝင်သော မိုဘိုင်းဖုန်းဈေးနှုန်းများမှာ ဝင်ရောက်မှု များလာသောကြောင့် ယခင်နှစ်ကထက် ဈေးနှုန်းများကျဆင်းလာပါသည်။
- (ဈ) အပန်းဖြေခြင်းနှင့်ယဉ်ကျေးမှုအုပ်စု၏ဈေးဆနှုန်းမှာ ၂၀၁၈ ခုနှစ် ဇူလိုင်လ၌ ၁၀၇.၆၇ ရှိပြီး၊ ၂၀၁၇ ခုနှစ် ဇူလိုင်လနှင့်နှိုင်းယှဉ်ပါက ၂.၀၂% မြင့်တက်ခဲ့ ပါသည်။ ဤအုပ်စုတွင် ပါဝင်သော ကွန်ပျူတာ၊ စီဒီတိပ်ခွေ၊ သတင်းစာ၊ ဂျာနယ် နှင့် ဗလာစာအုပ် ဈေးနှုန်းများမှာ ယခင်နှစ်ကထက် မြင့်တက်လာသည့်အတွက် ဖြစ်ပါသည်။
- (ည) ပညာရေးအုပ်စု၏ဈေးဆနှုန်းမှာ ၂၀၁၈ ခုနှစ် ဇူလိုင်လ၌ ၁၃၀.၈၃ ရှိပြီး၊ ၂၀၁၇ ခုနှစ် ဇူလိုင်လနှင့်နှိုင်းယှဉ်ပါက ၆.၈၀% မြင့်တက်လာခဲ့ပါသည်။ ဤအုပ်စုတွင်

ပါဝင်သော ကျူရှင်လခနှင့် သင်တန်းကြေး ဈေးနှုန်းများမှာ ယခင်နှစ်ကထက် သိသိသာသာမြင့်တက်လျက်ရှိပါသည်။

- (ဋ) ပြင်ပအစားအသောက်အုပ်စု၏ဈေးဆနှုန်းမှာ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၌ ၁၂၁.၉၆ ရှိပြီး၊ ၂၀၁၇ ခုနှစ် ဇူလိုင်လနှင့်နှိုင်းယှဉ်ပါက ၉.၀၃% သိသိသာသာ မြင့်တက်လာခဲ့ပါသည်။ ဤအုပ်စုအတွင်း ပါဝင်သော အကြော်စုံ၊ မုန့်ဟင်းခါး၊ အုန်းနို့ ခေါက်ဆွဲ၊ အသုပ်၊ ခေါက်ဆွဲကြော်၊ ကြေးအိုး၊ ထမင်းနှင့် ဟင်း၊ လက်ဖက်ရည်၊ ကော်ဖီ၊ ရေခဲမုန့်နှင့် ကွမ်းယာဈေးနှုန်းမှာ ယခင်နှစ်ကထက် မြင့်တက်နေကြောင်း တွေ့ရပါသည်။
- (ဌ) အထွေထွေကုန်ပစ္စည်းအုပ်စု၏ဈေးဆနှုန်းမှာ ၂၀၁၈ ခုနှစ် ဇူလိုင်လ၌ ၁၂၇.၄၉ ရှိပြီး၊ ၂၀၁၇ ခုနှစ် ဇူလိုင်လနှင့်နှိုင်းယှဉ်ပါက ၄.၅၉% မြင့်တက်လာခဲ့ပါသည်။ ဤအုပ်စုတွင်ပါဝင်သော ကုန်ပစ္စည်းအများစုမှာ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းများ မြင့်တက်လာခဲ့သည့်အပြင် ရွှေထည်ပစ္စည်းဈေးနှုန်း မှာလည်း ၅.၂၅%၊ ဘတ်စ်ကားခ ၁၅.၁၁%၊ ဒီဇယ်ဆီ ၃၆.၁၄ % နှင့် ဓာတ်ဆီ ၂၄.၇၀% ဖြင့် သိသာစွာမြင့်တက်ခဲ့၍ ဖြစ်ပါသည်။
- (ဍ) အစားအစာမဟုတ်သောအုပ်စု၏ဈေးဆနှုန်းမှာ ၂၀၁၈ ခုနှစ် ဇူလိုင်လ၌ ၁၂၅.၁၂ ရှိပြီး၊ ၂၀၁၇ ခုနှစ် ဇူလိုင်လနှင့်နှိုင်းယှဉ်ပါက ၇.၅၄ % မြင့်တက်လာခဲ့ပါသည်။ အစားအစာမဟုတ်သောအုပ်စုတွင် ပါဝင်သော အုပ်စုအားလုံး၏ ဈေးနှုန်းများမှာ ယခင်နှစ်ကထက် မြင့်တက်လာသောကြောင့်ဖြစ်ပါသည်။

ဈေးနှုန်းပြောင်းလဲမှုများကိုခြုံငုံသုံးသပ်တင်ပြခြင်း

၄။ ၂၀၁၈ ခုနှစ် ဇူလိုင်လတွင် ဖြစ်ပေါ်ခဲ့သော ကုန်ပစ္စည်းဈေးနှုန်း ပြောင်းလဲမှု အခြေအနေများကို အောက်ပါအတိုင်း သုံးသပ်တင်ပြအပ်ပါသည်။

- (က) ယခုလတွင် ဖြစ်ပေါ်ခဲ့သော ဆန်ဈေးနှုန်းများမှာ ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် သိသိသာသာ မြင့်တက်လျက်ရှိသကဲ့သို့ ယခင်လနှင့် နှိုင်းယှဉ်ပါကလည်း ဆန်ဈေးနှုန်းများ ဆက်လက်မြင့်တက်နေသည်ကို တွေ့ရှိရပါသည်။ ယခုနှစ်တွင် မိုးရွာ

သွန်းမှုများခြင်းကြောင့် နေရာဒေသအများစုတွင် စပါးစိုက်ခင်းများ ရေကြီးနစ်မြုပ်၍ အပျက်အစီးများရှိခြင်း၊ စပါးဈေးမြင့်နေခြင်း၊ မိုးများစွာရွာသွန်းသဖြင့် ရေကြီးနေခြင်းတို့ကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့်အတွက် ဆန်ဈေးနှုန်းများ မြင့်တက်နေရခြင်းဖြစ်ပါသည်။

- (ခ) စားသုံးဆီအုပ်စုတွင်ပါဝင်သော မြေပဲဆီ၊ နှမ်းဆီနှင့်ဟင်းရွက်ဆီဈေးနှုန်းများမှာ ကုန်ကြမ်းဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် ဈေးနှုန်းများ မြင့်တက်လျက်ရှိသော်လည်း၊ စားအုန်းဆီဈေးနှုန်းများမှာ ယခင်လကထက် ဆက်လက်ကျဆင်းနေသည်ကို တွေ့ရှိရပါသည်။ ယခင်လတွင် ပြည်ပစားအုန်းဆီဈေးနှုန်းမှာ မက်ထရစ်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၈၃.၆၆ ရှိခဲ့ရာမှ ယခုလတွင် အမေရိကန်ဒေါ်လာ ၅၄၉.၀၃ ဖြစ်သဖြင့် ယခင်လကထက် ၅.၉၃% ကျဆင်းလာသောကြောင့် ပြည်တွင်းစားအုန်းဆီဈေးနှုန်းများ ကျဆင်းလာပါသည်။
- (ဂ) အသား၊ ငါးနှင့်ဥအုပ်စုတွင်ပါဝင်သော ကြက်သားနှင့် ငါးမြစ်ချင်း ဈေးနှုန်းများ ကျဆင်းလာပါသည်။ သို့သော် ယခုအချိန်သည် ငါးများ ငါးရစ်တက်ချိန် ဖြစ်ပြီး၊ ငါးများရှာဖွေဖမ်းဆီးမှုတားမြစ်ထားခြင်းနှင့် မိုးများသဖြင့် ငါးများရှာဖွေ ဖမ်းဆီးရရှိမှုနည်းပါးခြင်းကြောင့် ငါးဈေးနှုန်းများ မြင့်တက်လာပါသည်။ ငါး ခြောက်ပြုလုပ်ရန် ငါးကုန်ကြမ်းရှားပါးခြင်းကြောင့် ငါးခြောက်ဈေးနှုန်းများ မြင့်တက်လာကြောင်းတွေ့ရှိရပါသည်။ အသားဈေးနှုန်းများတွင် အချို့ဒေသ၌ သားသတ်လိုင်စင်ဈေးနှုန်း မြင့်တက်ခြင်းကြောင့်လည်းကောင်း၊ ဆိတ်မွေးမြူသူ နည်းပါး၍ ကုန်ပစ္စည်း ရှားပါးခြင်း၊ ပြည်ပမှ ဆိတ်၊ ဝက်နှင့် နွား ဝယ်ယူမှုများ ရှိခြင်းကြောင့် ပြည်တွင်း၌ အသားများရှားပါးလာ၍ ဈေးနှုန်းများ မြင့်တက်လာပါသည်။ ထို့အပြင် ကြက်ဘဲများတောင်ပံချချိန်ဖြစ်၍ ဥအထွက်နှုန်းနည်းပါးသောကြောင့်လည်းကောင်း၊ ကြက်စာဘဲစာဈေးနှုန်းများ မြင့်တက်နေသည့်အတွက် ကြက်ဥ၊ ဘဲဥဈေးနှုန်းများလည်း မြင့်တက်လာပါသည်။ ယခုလအတွင်း ယခင်နှစ်များထက် မိုးရွာသွန်းမှုပိုမိုခဲသဖြင့် သွားလာရေးခက်ခဲကာ ကုန်စည်စီးဆင်းမှု နှေးကွေးသောကြောင့် ကုန်ပစ္စည်းဈေးနှုန်းများ မြင့်တက်လျက်ရှိပါသည်။

- (ဃ) ဟင်းသီးဟင်းရွက်ဈေးနှုန်းများကို လေ့လာကြည့်ပါက ဒေသအတွင်း ခရမ်းချဉ်သီးဈေးနှုန်းမှာ သိသိသာသာ ပြန်လည်မြင့်တက်လာပါသည်။ ယခုလအတွင်း မိုးများသောကြောင့် စိုက်ပျိုးပင်များပျက်စီးခြင်း၊ အသီးအပုပ်များခြင်းနှင့် အလေအလွင့်များခြင်းတို့ကြောင့် ဈေးနှုန်းများမြင့်တက်လာခြင်းဖြစ်ပါသည်။ ထို့ပြင် မိုးများအဆက်မပြတ်ရွာသွန်းခဲ့သဖြင့် ကွမ်းခြံများရေကြီးမှု ဖြစ်ပေါ်ခြင်း၊ ပျက်စီးဆုံးရှုံးမှုများခြင်းတို့ကြောင့် အတွက်နှုန်းနည်းကာ ကွမ်းရွက်ဈေးနှုန်းများ သိသိသာသာမြင့်တက်လာပါသည်။ စားဖိုဆောင်သီးနှံဖြစ်သော ကုလားပဲခြမ်း၊ ပဲနီလေး၊ အာလူးနှင့် ကြက်သွန်ဖြူဈေးနှုန်းများ ဆက်လက်ကျဆင်းလျက် ရှိပါသည်။ ပြည်ပမှ ပဲဝယ်ယူမှုနည်းပါးသွားသောကြောင့် ဈေးကွက်အတွင်း အရောင်းအဝယ်အေးကာ ပဲဈေးနှုန်းများ ကျဆင်းလာပါသည်။ ထို့အပြင် ကြက်သွန်နီ (အသစ်)များ ဝင်ရောက်မှုများပြားလာသောကြောင့် ကြက်သွန်နီဈေးနှုန်းမှာ ဆက်လက်ကျဆင်းလျက်ရှိပါသည်။ တရုတ်ပြည်မှ ကြူကုတ် ကြက်သွန်ဖြူများ ဈေးကွက်အတွင်း ဝင်ရောက်လာပြီး ရောင်းလိုအားများလာသောကြောင့် ကြက်သွန်ဖြူဈေးနှုန်းများလည်း ကျဆင်းလာပါသည်။
- (င) ယခုလတွင် ဖြစ်ပေါ်ခဲ့သော ရွှေဈေးနှုန်းမှာ ၁၅ပဲရည် တစ်ကျပ်သားလျှင် ၈၉၀၄၉၄ ကျပ် ဖြစ်သဖြင့် လွန်ခဲ့သောလကထက် ၀.၈၇% ပြန်လည်မြင့်တက်ခဲ့ပါသည်။ လွန်ခဲ့သောနှစ်နှင့် နှိုင်းယှဉ်ပါကလည်း ၅.၂၅% မြင့်တက်လျက်ရှိပါသည်။ ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်ထရိုင်အောင်စလျှင် ယခင်လတွင် အမေရိကန်ဒေါ်လာ ၁၂၈၁.၄၅ ရှိရာ မှ ၁၂၃၉.၃၄ သို့ ပြန်လည် ကျဆင်းလာခဲ့ပါသည်။ ကမ္ဘာ့ရွှေဈေးနှုန်း ကျဆင်းလာခဲ့သော်လည်း၊ အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ် ငွေလဲလှယ်နှုန်းမှာ ယခင်လတွင် တစ်ဒေါ်လာလျှင်(ပျမ်းမျှ) ၁၃၆၀ ကျပ်ရှိရာမှ ယခုလတွင် ၁၄၁၂ကျပ်သို့ မြင့်တက်နေခြင်းနှင့် မိုးတွင်းကာလ ဖြစ်သဖြင့် ရွှေလုပ်ကွက်များရပ်နားထားခြင်းစသည့်အကြောင်းရင်းများကြောင့် မြန်မာ့ရွှေဈေးနှုန်း အနည်းငယ်မြင့်တက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။

(စ) ၂၀၁၈ ခုနှစ် ဇူလိုင်လအတွင်း ဖြစ်ပေါ်ခဲ့သော လောင်စာဆီဈေးနှုန်းများမှာ ပြည်ပမှ တင်သွင်းရာ၌ ဒီဇယ်ဆီတစ်စည်လျှင် အမေရိကန်ဒေါ်လာ ၈၆.၈၆ မှ ၈၅.၅၉ သို့ လည်းကောင်း၊ ဓာတ်ဆီတစ်စည်လျှင် အမေရိကန် ဒေါ်လာ ၈၁.၅၀ မှ ၈၁.၂၇ သို့ လည်းကောင်းပြန်လည်ကျဆင်းလာပါသည်။ ပြည်ပမှ တင်သွင်းသော လောင်စာဆီဈေးနှုန်းများ ပြန်လည်ကျဆင်းလာခဲ့သော်လည်း နိုင်ငံခြားငွေလဲ လှယ်နှုန်းမှာ ယခင်လကထက် တစ်ဒေါ်လာလျှင် ၅၂ကျပ် မြင့်တက်လျက် ရှိသော ကြောင့် ပြည်တွင်းလောင်စာဆီဈေးနှုန်းများလည်း ဆက်လက်မြင့်တက် လျက်ရှိ ကြောင်း တွေ့ရှိရပါသည်။

၅။ ၂၀၁၈ခုနှစ် ဇူလိုင်လအတွင်း မိုးရွာသွန်းမှုများခဲ့ပြီး သဘာဝဘေးအန္တရာယ် ကြုံတွေ့နေ ရသော ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် စိုက်ပျိုးမြေပျက်စီးခြင်း၊ စိုက်ပျိုးသီးနှံ အထွက်နှုန်း လျော့ကျခြင်း၊ ရေကြီးရေလျှံမှုကြောင့် တံတားများ၊ လမ်းများပျက်စီးခြင်းနှင့် လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်ခြင်းများကြောင့် ကုန်စည်စီးဆင်းမှု အခက်အခဲဖြစ်ကာ ကုန်ကြမ်း ဈေးနှုန်းများ မြင့်တက်လာခြင်း၊ ပို့ဆောင်ဆက်သွယ်ရေး ခက်ခဲသည့်အတွက် သယ်ယူ ပို့ဆောင် စရိတ် မြင့်တက်ခြင်း၊ ပြည်တွင်းလောင်စာဆီဈေးနှုန်းများ မြင့်တက်လာသောကြောင့် သယ်ယူ ပို့ဆောင်စရိတ်မြင့်တက်ခြင်းစသည့် အကြောင်းရင်းများကြောင့် ကုန်စည်ဈေးနှုန်းများမြင့်တက် လျက်ရှိကြောင်းတွေ့ရှိရပါသည်။

၆။ ထို့အပြင် အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေလဲလှယ်နှုန်းမှာလည်း ယခင်နှစ် အလား တူကာလနှင့်နှိုင်းယှဉ်လျှင် မြင့်တက်လာသကဲ့သို့ ယခင်လနှင့် နှိုင်းယှဉ်ပါကလည်း သိသိသာသာ မြင့်တက်လာသည်ကိုတွေ့ရှိရပါသည်။ ဒေါ်လာဈေးနှုန်းမြင့်တက်လာခြင်းသည် သွင်းကုန်အပေါ် အကျိုးသက်ရောက်မှုများပြီး၊ စားသုံးကုန်စည်ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် စားသုံးသူ အပေါ်ထိခိုက်မှုဖြစ်စေပါကြောင်းတင်ပြအပ်ပါသည်။

အပိုင်း(ဂ)

စားသုံးသူဈေးဆနှုန်းနှင့်ငွေကြေးဖောင်းပွမှုနှုန်းအခြေအနေတင်ပြခြင်း

၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူဈေးဆနှုန်းအခြေအနေတင်ပြခြင်း


၁။ ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် ၂၀၁၇ ခုနှစ် မေလမှ ၂၀၁၈ ခုနှစ် ဇူလိုင်လအတွင်း ဖြစ်ပေါ်ခဲ့သောတစ်နိုင်ငံလုံး၏ စားသုံးသူဈေးဆနှုန်းကို လေ့လာပါက ၂၀၁၇ခုနှစ် မေလတွင် ၁၃၂.၄၂မှ စ၍ တဖြည်းဖြည်းမြင့်တက်ခဲ့ရာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် ၁၃၉.၅၁ ဖြစ်ပေါ်ခဲ့ပါသည်။ သို့သော် ၂၀၁၈ခုနှစ် မတ်လတွင် ၁၃၉.၁၁ ဖြစ် ပေါ်ခဲ့သဖြင့် ရာခိုင်နှုန်းအနည်းငယ် ပြန်လည်ကျဆင်းခဲ့ပါသည်။ တဖန် ၂၀၁၈ ခုနှစ် ဧပြီလသည် နှစ်သစ်ကူးပွဲတော်ဖြစ်သဖြင့် စားသုံးကုန်စည်ဈေးနှုန်းများ မြင့်တက်လာပြီး စားသုံးသူဈေးဆနှုန်းမှာ ၁၃၉.၈၂ သို့ပြန်လည် မြင့်တက်လာပါသည်။ ထိုမှတဖန် ဇွန်လမှစ၍ မိုးများစွာရွာသွန်းခဲ့သဖြင့် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်နေသောကြောင့် ကုန်စည်ဈေးနှုန်းများဆက်လက်မြင့်တက်လာခဲ့ကာ ၂၀၁၈ခုနှစ် ဇူလိုင်လ၌ ၁၄၂.၉၁ ဖြစ်ပေါ်ခဲ့ပါသည်။

၂။ ၂၀၁၈ ခုနှစ် ဇူလိုင်လတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးများ၌ ဖြစ်ပေါ်ခဲ့သော စားသုံးသူဈေးဆနှုန်းများကိုကြည့်လျှင် ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် အနည်းငယ်ကျဆင်းလာပြီး ကျန်တိုင်းဒေသကြီး/ ပြည်နယ်များနှင့် အဓိကကျသောမြို့ကြီး(၃)မြို့ တို့တွင် မြင့်တက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။

၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် ငွေကြေးဖောင်းပွမှုအခြေအနေတင်ပြခြင်း

၃။ ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် (၂၀၁၇ ခုနှစ် ဇူလိုင်လမှ ၂၀၁၈ ခုနှစ် ဇူလိုင်လအထိ) ကာလအတွင်းဖြစ်ပေါ်ခဲ့သော တစ်နိုင်ငံလုံး၏ နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်းကို လေ့လာပါက ၂၀၁၇ ခုနှစ် ဧပြီလတွင် ၄.၇၄% ဖြစ်ပြီး မေလမှစ၍ ပြန်လည်ကျဆင်းလာရာ ဇူလိုင်လတွင် ၂.၃၀% ဖြစ်ပေါ်ခဲ့ပါသည်။ ထိုမှတဖန် ဩဂုတ်လ မှစ၍ ပြန်လည်မြင့်တက်ခဲ့ရာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် ၅.၂၃% ဖြစ်ပေါ်ခဲ့ ပါသည်။ ထို့နောက် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် ရာခိုင်နှုန်းအနည်းငယ် ပြန် လည်ကျဆင်းခဲ့ပါသည်။ သို့သော် မတ်လတွင် ပြန်လည်မြင့်တက်လာခဲ့ရာ ဇူလိုင်လတွင် ၇.၅၆% ဖြစ်ပေါ်ခဲ့ကြောင်းတွေ့ရပါသည်။

၄။ တစ်နိုင်ငံလုံးအတွက် ၂၀၁၂ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူဈေးဆနှုန်းအပေါ် အခြေခံတွက်ချက်ထားသော ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၁၈ ခုနှစ် ဧပြီလအထိ တစ်နှစ်ပျမ်းမျှ ၅.၀၂% ရှိ၍ ဇွန်လအထိ တစ်နှစ်ပျမ်းမျှ ၄.၅၈% နှင့် နှိုင်းယှဉ်ပါက ရာခိုင်နှုန်း အနည်းငယ် ဆက်လက် မြင့်တက်လာပါကြောင်းနှင့် ၂၀၁၈ ခုနှစ် ဧပြီလ နှင့် ၂၀၁၇ ခုနှစ် ဧပြီလတို့၏ နှစ်အလိုက် ပြောင်းလဲမှုကို နှိုင်းယှဉ်ပါကလည်း (Year on Year Inflation) မှာ ၇.၅၆% ဖြစ်သည့်အတွက် ယခင်လကထက် ၁.၁၁% ပိုမိုခဲ့ကြောင်း တွေ့ရှိရပါသည်။



၅။ တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် မြို့ကြီး(၃)မြို့၏ စားသုံးသူဈေးဆနှုန်းနှင့် ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်းကို ဇယား(၂)ဖြင့် တင်ပြထားပါသည်။ ၂၀၁၈ ခုနှစ် ဧပြီလအတွင်း ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ မန္တလေးမြို့တွင် ၉.၉၃%ဖြင့် အမြင့်ဆုံးဖြစ်ပေါ်ပြီး၊ ရခိုင် ပြည်နယ်တွင် ၈.၈၇% ဖြင့် ဒုတိယအမြင့်ဆုံး၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၆.၂၂% ဖြင့် တတိယအမြင့်ဆုံးအသီးသီး ဖြစ်ပေါ်လျက်ရှိပါသည်။ နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်းမှာ မန္တလေးမြို့တွင် ၁၃.၀၀% ဖြင့် ပြောင်းလဲမှု အများဆုံးဖြစ်ပေါ်ခဲ့ပြီး၊ ချင်းပြည်နယ်တွင် ၄.၀၆% ဖြင့် ပြောင်းလဲမှုရာခိုင်နှုန်း အနည်းဆုံးဖြစ်ပေါ်ခဲ့ပါကြောင်း အစီရင်ခံတင်ပြအပ်ပါသည်။

**ဇယား(၁)တစ်နိုင်ငံလုံး၏အုပ်စုအလိုက်စားသုံးသူဈေးနှုန်းနှင့်
ငွေကြေးဖောင်းပွမှုနှုန်း
(၂၀၁၈ ခုနှစ်၊ ဇူလိုင်လ)**

အခြေခံနှုန်း၊ ၂၀၁၂=၁၀၀

COICOP Code	အုပ်စုအမည်	အလေးပေး ရာခိုင်နှုန်း	၂၀၁၇ ခုနှစ်	၂၀၁၈ ခုနှစ်		ယခင်လနှင့် နှိုင်းယှဉ်လျှင် ပြောင်းလဲ သည့် ရာခိုင်နှုန်း	နှစ်အလိုက် ငွေကြေး ဖောင်းပွမှုနှုန်း	ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်း (၂၀၁၈ခုနှစ် ဇူလိုင်လ အထိ)
			ဇူလိုင်လ	ဇွန်လ	ဇူလိုင်လ			
(၁)	(၂)	(၃)	(၄)	(၅)	(၆)	(၇)	(၈)	(၉)
(က)	စုစုပေါင်းစားသုံးသူဈေးနှုန်း	၁၀၀.၀၀	၁၃၂.၈၆	၁၄၁.၁၃	၁၄၂.၉၁	၁.၂၆	၇.၅၆	၅.၀၂
၀၀	အစားအစာအုပ်စု	၅၈.၅၁	၁၄၄.၅၆	၁၅၂.၉၅	၁၅၅.၅၄	၁.၆၉	၇.၅၉	၄.၃၇
၀၂	ဆေးလိပ်နှင့်အဖျော်ယမကာ	၁.၆၅	၁၂၈.၁၈	၁၃၈.၆၆	၁၄၃.၃၄	၃.၃၇	၁၁.၈၃	၁၂.၅၂
၀၃	အဝတ်အထည်	၃.၂၃	၁၁၇.၀၃	၁၂၀.၁၄	၁၂၀.၂၄	၀.၀၈	၂.၇၄	၁.၈၀
၀၄	အိမ်လခနှင့်အိမ်ပြင်ခ	၈.၀၇	၁၃၆.၀၉	၁၄၆.၉၆	၁၄၇.၁၉	၀.၁၅	၈.၁၆	၆.၀၄
၀၅	အိမ်အသုံးအဆောင်ပစ္စည်းနှင့် ပြုပြင်ထိန်းသိမ်းစရိတ်	၂.၃၄	၁၁၄.၄၁	၁၁၈.၀၈	၁၁၈.၇၇	၀.၅၈	၃.၈၁	၂.၉၃
၀၆	ကျန်းမာရေး	၂.၁၃	၁၃၃.၃၅	၁၃၉.၈၀	၁၄၀.၂၅	၀.၃၃	၅.၁၈	၄.၆၈
၀၇	သယ်ယူပို့ဆောင်ရေး	၁၀.၁၃	၉၈.၁၇	၁၀၈.၆၃	၁၀၉.၇၁	၁.၀၀	၁၁.၇၅	၉.၆၇
၀၈	ဆက်သွယ်ရေး	၁.၆၂	၁၀၂.၈၉	၁၀၂.၄၃	၁၀၂.၄၃	၀.၀၀	-၀.၄၄	၈.၄၀
၀၉	အပန်းဖြေခြင်းနှင့်ယဉ်ကျေးမှု	၁.၀၂	၁၀၅.၅၃	၁၀၇.၄၇	၁၀၇.၆၇	၀.၁၈	၂.၀၂	၁.၀၉
၁၀	ပညာရေး	၂.၁၅	၁၂၂.၅၀	၁၃၀.၆၈	၁၃၀.၈၃	၀.၁၂	၆.၈၀	၁.၈၈
၁၁	ပြင်ပအစားအသောက်	၅.၉၅	၁၁၁.၈၆	၁၂၁.၉၄	၁၂၁.၉၆	၀.၀၁	၉.၀၃	၇.၅၁
၁၂	အထွေထွေကုန်ပစ္စည်း	၃.၂၁	၁၂၁.၉၀	၁၂၆.၉၂	၁၂၇.၄၉	၀.၄၅	၄.၅၉	၃.၇၆
	အစားအစာမဟုတ်သောအုပ်စု	၄၁.၄၉	၁၁၆.၃၅	၁၂၄.၅၀	၁၂၅.၁၂	၀.၅၀	၇.၅၄	၆.၂၁
(ခ)	အစားအစာနှင့် လောင်စာဆီ မပါဝင်သော စားသုံးသူ ဈေးနှုန်း(Core CPI)	၃၄.၂၉	၁၁၅.၂၇	၁၂၀.၁၈	၁၂၀.၅၂	၀.၂၈	*၅.၁၄	*၄.၅၀

* အစားအစာနှင့် လောင်စာဆီ မပါဝင်သော ငွေကြေးဖောင်းပွမှုနှုန်း(Core Inflation)

ဇယား(၂)တိုင်းဒေသကြီး၊ ပြည်နယ်နှင့် မြို့ကြီး(၃)မြို့၏ စားသုံးသူဈေးဆနှုန်းနှင့်
ငွေကြေးဖောင်းပွမှုနှုန်း
(၂၀၁၈ ခုနှစ်၊ ဇူလိုင်လ)

အခြေခံနှုန်း၊ ၂၀၁၂=၁၀၀


အမှတ်စဉ်	တိုင်းဒေသကြီး/ပြည်နယ်	အလေးပေးရာခိုင်နှုန်း	၂၀၁၇ ခုနှစ်	၂၀၁၈ ခုနှစ်		ယခင်လနှင့်နှိုင်းယှဉ်လျှင် ပြောင်းလဲသည့် ရာခိုင်နှုန်း	နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်း	ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း (၂၀၁၈ ခုနှစ် ဇူလိုင်လ အထိ)
			ဇူလိုင်လ	ဇွန်လ	ဇူလိုင်လ			
(၁)	(၂)		(၃)	(၄)	(၅)	(၆)	(၇)	(၈)
၁	ကချင်ပြည်နယ်	၃.၀၁	၁၃၄.၉၂	၁၄၇.၀၁	၁၄၈.၁၀	၀.၇၄	၉.၇၇	၅.၂၇
၂	ကယားပြည်နယ်	၀.၅၂	၁၄၀.၃၅	၁၄၃.၃၄	၁၄၆.၃၇	၂.၁၁	၄.၂၉	၄.၆၅
၃	ကရင်ပြည်နယ်	၃.၁၂	၁၂၂.၀၈	၁၂၈.၁၅	၁၃၀.၀၉	၁.၅၁	၆.၅၆	၄.၅၃
၄	ချင်းပြည်နယ်	၀.၇၄	၁၇၆.၅၆	၁၈၄.၇၀	၁၈၃.၇၄	-၀.၅၂	၄.၀၆	၂.၇၁
၅	စစ်ကိုင်းတိုင်းဒေသကြီး	၁၁.၁၀	၁၃၀.၁၈	၁၃၅.၅၈	၁၃၇.၃၇	၁.၃၂	၅.၅၃	၃.၇၅
၆	တနင်္သာရီတိုင်းဒေသကြီး	၂.၈၄	၁၁၉.၄၇	၁၂၇.၆၃	၁၂၈.၁၉	၀.၄၄	၇.၃၀	၅.၁၄
၇	ပဲခူးတိုင်းဒေသကြီး	၈.၈၃	၁၃၁.၇၉	၁၃၆.၆၉	၁၃၉.၄၉	၂.၀၄	၅.၈၄	၄.၁၆
၈	မကွေးတိုင်းဒေသကြီး	၇.၃၃	၁၃၁.၇၃	၁၄၃.၉၀	၁၄၇.၆၅	၂.၆၁	၁၂.၀၈	၅.၉၂
၉	မန္တလေးတိုင်းဒေသကြီး	၁၁.၀၈	၁၂၈.၃၆	၁၃၃.၆၂	၁၃၆.၇၃	၂.၃၃	၆.၅၃	၄.၀၅
၁၀	မွန်ပြည်နယ်	၅.၁၃	၁၂၅.၂၂	၁၃၆.၉၅	၁၄၀.၅၁	၂.၅၉	၁၂.၂၀	၅.၈၀
၁၁	ရခိုင်ပြည်နယ်	၄.၅၄	၁၆၄.၀၇	၁၇၆.၅၀	၁၈၁.၂၁	၂.၆၇	၁၀.၄၄	၈.၈၇
၁၂	ရန်ကုန်တိုင်းဒေသကြီး	၇.၄၇	၁၂၈.၀၃	၁၃၅.၂၆	၁၃၅.၆၅	၀.၂၉	၅.၉၆	၃.၇၈
၁၃	ရှမ်းပြည်နယ်	၉.၁၁	၁၄၁.၈၃	၁၅၃.၉၈	၁၅၂.၉၈	-၀.၆၅	၇.၈၆	၅.၉၄
၁၄	ဧရာဝတီတိုင်းဒေသကြီး	၉.၉၀	၁၃၂.၈၈	၁၄၂.၅၀	၁၄၃.၅၅	၀.၇၃	၈.၀၃	၆.၂၂
၁၅	ပြည်ထောင်စုနယ်မြေ	၁.၄၁	၁၂၄.၀၈	၁၂၇.၃၂	၁၂၉.၆၇	၁.၈၄	၄.၅၀	၁.၉၉
၁၆	ရန်ကုန်မြို့	၁၀.၅၉	၁၃၅.၀၈	၁၄၁.၈၃	၁၄၂.၄၆	၀.၄၄	၅.၄၆	၃.၉၀
၁၇	မန္တလေးမြို့	၂.၅၈	၁၂၂.၆၅	၁၃၆.၉၃	၁၃၈.၅၉	၁.၂၂	၁၃.၀၀	၉.၉၃
၁၈	နေပြည်တော်	၀.၆၉	၁၂၂.၉၂	၁၃၀.၈၅	၁၃၂.၅၂	၁.၂၇	၇.၈၁	၅.၄၅
တစ်နိုင်ငံလုံး		၁၀၀.၀၀	၁၃၂.၈၆	၁၄၁.၁၃	၁၄၂.၉၁	၁.၂၆	၇.၅၆	၅.၁၂

ဇယား(၃)အဓိကကျသောကုန်ပစ္စည်းများ၏လက်လီဈေးနှုန်းပြောင်းလဲမှုများ
(၂၀၁၈ ခုနှစ် ဇူလိုင်လ)

အခြေခံနှုန်း၊ ၂၀၁၂=၁၀၀


အမှတ်စဉ်	ကုန်ပစ္စည်း	အမျိုးအစား	အချိန်အတွယ်	၂၀၁၈ ခုနှစ်		၂၀၁၇ ခုနှစ် ဇူလိုင်လ (ကျပ်)	ယခင်လ နှိုင်းနှိုင်းယှဉ် လျှင်ပြောင်း လဲသည့် %	ယခင်နှစ် အလားတူလ နှိုင်းနှိုင်းယှဉ် လျှင်ပြောင်း လဲသည့် %
				ဇွန်လ (ကျပ်)	ဇူလိုင်လ (ကျပ်)			
၁	ဆန်	ဧည့်မထ (၃၅%)	ပြည်	၁၃၉၇.၆၀	၁၄၃၃.၃၉	၁၃၁၁.၀၁	၂.၅၆	၉.၃၄
၂	မြေပဲဆီ	ပြည်တွင်း	ပိဿာ	၅၆၀၄.၈၉	၅၆၆၆.၁၈	၅၂၇၁.၈၅	၁.၀၉	၇.၄၈
၃	နှမ်းဆီ	ပြည်တွင်း	။	၅၈၅၀.၆၁	၅၈၆၁.၁၁	၅၆၀၃.၁၁	၀.၁၈	၄.၆၀
၄	စားအုန်းဆီ	နိုင်ငံခြား	။	၂၀၅၂.၁၁	၂၀၄၂.၂၁	၂၁၄၀.၈၅	-၀.၄၈	-၄.၆၁
၅	ကြက်သား	အကောင်လိုက်	ပိဿာ	၆၉၅၆.၆၅	၆၉၅၅.၁၃	၇၁၉၇.၀၉	-၀.၀၂	-၃.၃၆
၆	ဝက်သား	ပေါင်သား	။	၉၂၆၉.၃၉	၉၃၁၃.၆၁	၈၇၁၅.၇၅	၀.၄၈	၆.၈၆
၇	အမဲသား	အရိုးလွတ်	။	၁၀၈၂၇.၈၃	၁၀၈၆၅.၅၇	၁၀၅၁၆.၄၃	၀.၃၅	၃.၃၂
၈	ဘဲဥ	အလတ်စား	ဘဝလုံး	၁၆၁၁.၆၄	၁၆၂၇.၃၇	၁၆၂၄.၃၅	၀.၉၈	၀.၁၉
၉	ကြက်ဥ	။	။	၁၂၅၄.၂၈	၁၂၉၀.၈၄	၁၂၃၉.၃၁	၂.၉၂	၄.၁၆
၁၀	ငါးခူ	အလတ်စားအရွယ်	ပိဿာ	၈၃၂၆.၁၁	၈၈၁၁.၆၇	၇၈၉၃.၈၅	၅.၈၃	၁၁.၆၃
၁၁	ငါးရံ	။	။	၈၂၉၂.၂၃	၈၄၆၂.၁၈	၇၉၁၃.၂၃	၂.၀၅	၆.၉၄
၁၂	ငါးမြစ်ချင်း	။	။	၄၄၆၁.၆၁	၄၄၅၃.၁၃	၄၄၇၄.၆၆	-၀.၁၉	-၀.၄၈
၁၃	ပုစွန်ခြောက်	။	။	၃၀၀၅၄.၄၇	၃၀၄၀၅.၅၃	၂၇၅၃၆.၄၈	၁.၁၇	၁၀.၄၂
၁၄	ငါးရံခြောက်	။	။	၂၈၈၇၀.၄၄	၂၈၉၇၈.၈၂	၂၆၈၃၈.၆၁	၀.၃၈	၇.၉၇
၁၅	ရေကျိုငါးပိ	သုံးဦးစပ်	ပိဿာ	၃၃၀၀.၀၀	၃၃၀၆.၆၄	၃၁၅၉.၃၈	၀.၂၀	၄.၆၆
၁၆	ခရမ်းချဉ်သီး		။	၁၂၈၅.၅၀	၁၇၂၁.၂၂	၁၁၀၄.၆၆	၃၃.၈၉	၅၅.၈၁
၁၇	ကုလားပဲခြမ်း		။	၂၄၄၇.၁၈	၂၃၈၆.၈၉	၃၁၈၅.၇၄	-၂.၄၆	-၂၅.၀၈
၁၈	အာလူး	အလတ်စားအရွယ်	။	၁၀၃၁.၂၅	၁၀၆၁.၉၀	၁၁၁၂.၈၀	၂.၉၇	-၄.၅၇
၁၉	ကြက်သွန်ဖြူ	ဥတစ်လုံး	။	၂၆၃၄.၂၁	၂၄၉၁.၃၅	၅၀၄၂.၅၉	-၅.၄၂	-၅၀.၅၉
၂၀	ကြက်သွန်နီ	ဥကြီး	။	၁၀၄၉.၈၀	၉၉၈.၀၀	၁၅၇၉.၄၄	-၄.၉၃	-၃၆.၈၁
၂၁	လုံချည်	၂/၆၄-ကျားဝတ်	ထည်	၄၇၈၅.၈၇	၄၇၈၆.၈၈	၄၆၂၀.၀၀	၀.၀၂	၃.၆၁
၂၂	သားရေဖိနပ်	အလတ်စား	ရံ	၅၁၂၀.၄၆	၅၁၃၉.၇၄	၅၀၄၅.၁၈	၀.၃၈	၁.၈၇
၂၃	ရွှေထည်ပစ္စည်း	၁၅ပဲရည်	ကျပ်သား	၈၈၂၇၈၃.၆၃	၈၉၀၄၉၄.၂၅	၈၄၆၀၆၉.၃၃	၀.၈၇	၅.၂၅
၂၄	ထင်း		ပိဿာ	၃၁၉.၈၅	၃၂၀.၈၅	၂၉၁.၈၄	၀.၃၁	၉.၉၄
၂၅	မီးသွေး		။	၆၂၅.၉၀	၆၂၈.၇၃	၅၈၄.၀၅	၀.၄၅	၇.၆၅
၂၆	ဖယောင်းတိုင်	၃၂-တိုင်	ထုပ်	၄၁၂.၂၈	၄၁၄.၄၇	၄၀၁.၉၈	၀.၅၃	၃.၁၁
၂၇	ဘတ်စ်ကားခ	မြို့တွင်း	-	၁၀၄၀.၇၀	၁၀၄၉.၁၂	၉၁၁.၄၀	၀.၈၁	၁၅.၁၁
၂၈	ဒီဇယ်ဆီ		ဂါလံ	၄၂၄၄.၀၅	၄၃၃၃.၅၇	၃၁၈၃.၀၉	၂.၁၁	၃၆.၁၄
၂၉	ဓာတ်ဆီ		ဂါလံ	၄၁၉၆.၆၁	၄၂၅၄.၄၁	၃၄၁၁.၆၃	၁.၃၈	၂၄.၇၀

ဇယား(၄)တစ်နိုင်ငံလုံး၏စားသုံးသူဈေးနှုန်းပုံပြကားချပ်



အကြောင်းအရာ	၂၀၁၇ ခုနှစ်						၂၀၁၈ ခုနှစ်						
	ဧပြီ	မေ	ဇွန်	ဇူလိုင်	ဇူလိုင်	ဇူလိုင်	ဇူလိုင်	ဇူလိုင်	ဇူလိုင်	ဇူလိုင်	ဇူလိုင်	ဇူလိုင်	ဇူလိုင်
စားသုံးသူဈေးနှုန်း (CPI)	၁၃၂.၈၆	၁၃၃.၂၇	၁၃၄.၄၃	၁၃၅.၇၀	၁၃၇.၅၀	၁၃၈.၂၉	၁၃၉.၃၄	၁၃၉.၅၁	၁၃၉.၁၁	၁၃၉.၈၂	၁၄၀.၂၄	၁၄၁.၁၃	၁၄၂.၉၀
စားသုံးသူဈေးနှုန်း (Core CPI)	၁၁၄.၆၂	၁၁၅.၄၅	၁၁၅.၈၂	၁၁၅.၇၇	၁၁၆.၄၃	၁၁၆.၇၇	၁၁၇.၆၈	၁၁၈.၃၆	၁၁၈.၈၃	၁၁၉.၀၈	၁၁၉.၄၅	၁၂၀.၁၈	၁၂၀.၅၂

ဇယား(၅) တစ်နိုင်ငံလုံး၏ငွေကြေးဖောင်းပွမှုနှုန်းပုံပြကားချပ်



အကြောင်းအရာ	၂၀၂၀ ခုနှစ်						၂၀၂၁ ခုနှစ်						
	ဇူလိုင်	ဩဂုတ်	စက်တင်ဘာ	အောက်တိုဘာ	နိုဝင်ဘာ	ဒီဇင်ဘာ	ဇန်နဝါရီ	ဖေဖော်ဝါရီ	မတ်	ဧပြီ	မေ	ဇွန်	ဇူလိုင်
နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်း (Year on Year Inflation)	၂.၃၀	၂.၄၀	၃.၄၀	၄.၀၀	၄.၄၇	၄.၄၅	၅.၂၃	၅.၁၁	၅.၄၂	၅.၈၇	၅.၉၀	၆.၄၅	၇.၅၆
နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်း (Core Inflation)	၃.၆၈	၄.၀၀	၃.၉၆	၄.၀၀	၄.၁၆	၃.၄၁	၄.၂၇	၄.၈၅	၄.၆၉	၄.၇၈	၅.၁၅	၅.၆၄	၅.၁၄